

ကလေးလူငယ်ဆိုင်ရာ စိတ်ပညာ

မာတိကာ

| | စာမျက်နှာ |
|---|-----------|
| စိတ်ပညာ | ၁ |
| အနိုင်ကျင့်ခံရတဲ့ ကလေးအတွက်လုပ်ဆောင်ရန် အကြံပြုချက်များ | ၁၁ |
| ဆရာမအတွက် အကြံပြုချက်များ | ၁၂ |
| မိဘတွေ လုပ်သင့်တဲ့ အချက်များ | ၁၃ |
| ကျောင်းစာညံ့လွန်းခြင်းအကြောင်းအရင်း | ၁၅ |
| အပြန်အလှန်ပြောဆို ဆွေးနွေးခြင်းဖြင့် ပညာကိုတိုးတက်စေတယ် | ၁၇ |
| သိတဲ့အကြောင်းအရာကို ရဲရဲတင်းတင်းပေးစေခြင်း | ၁၈ |
| စာကို စိတ်မပါခြင်း | ၂၁ |
| ဆရာနဲ့ တပည့်ဆက်ဆံရေး | ၂၉ |
| မိဘနဲ့ သားသမီးဆက်ဆံရေး | ၃၃ |
| အချောင်ခိုတတ်တဲ့အကျင့်နဲ့ လေးယောက်တစ်ဖွဲ့စာမေးပွဲ | ၃၅ |
| ကြိုတင်ပြင်ဆင်တတ်ခြင်းအကျင့်နှင့် ပေါ့ပေါ့ဆဆနေထိုင်သွားတတ်ခြင်း | ၄၁ |
| စိတ်ဓာတ်ကျဆင်းခြင်း | ၄၇ |
| ယောက်ျားလေးများ ဆေးလိပ်သောက်တတ်ခြင်း | ၅၃ |
| မိုးတတ် ဝှက်တတ်ခြင်း | ၅၇ |
| မိုးယူခြင်းအပေါ် သာယာခြင်း | ၅၉ |
| ကလေးငယ်များ ရိုင်းစိုင်းခြင်း ပြဿနာ | ၇၁ |
| အကျင့်နှင့် စရိုက် | ၇၉ |
| အရှက်အကြောက်ကြီးလွန်းခြင်း ပြဿနာနဲ့ | ၈၉ |
| မိမိကိုယ် ယုံကြည်မှု လွန်ကဲနေခြင်း | |
| ဝန်ထုတ်ဝန်ပိုး ပြဿနာ | ၉၅ |
| စိတ်လိုက်ဟန်ပါ ပြုလုပ်မှု ပြဿနာ | ၉၉ |
| ကလေးတို့ရဲ့လုပ်ဆောင်မှုထက် စွမ်းရည်ကိုသာ ကြည့်ခြင်း | ၁၀၅ |
| ကလေးတွေရဲ့ဆက်ဆံရေး | ၁၀၇ |